

Biblical Reflection 7:
(In Burmese)

"ယေရှုထံဆက်လက်ကိုးစားပါ"



ယေရှုလင်မြို့ထဲသို့ မြည်းကလေးကိုစီးပြီးဝင်လာချိန်၌ လူထုကြီးက လမ်းတစ်လျှောက်သစ်ခက်များခင်း ပေးပြီး "ဟောရှုဏ္ဏ" ဟူသော ဟေဗြဲစကားလုံး (အဓိပ္ပာယ်မှာ- ကယ်တင်တော်မူပါ) ဖြင့် ယေရှုကို အော်ဟစ်တောင်းဆိုခဲ့ကြသည်။ ထိုအချိန်က ဂျူးလူမျိုးများသည် ရက်စက်စွာအုပ်ချုပ်နေသော ရောမစစ်တပ်ကိုမုန်းတီးရှုံ့ရှာနေပြီး ဤသို့သောဖိနှိပ်မှုအောက်မှ သူတို့ကိုကယ်တင်ပေးမည့်သူကို မျှော်လင့်နေကြချိန်ဖြစ်သည်။ သို့သော် ၅ရက်လွန်သောအခါ..ယေရှုသေဆုံးသွားခဲ့ရသည်။ မည်မျှစိတ်ပျက်တုန်လှုပ်ဖွယ်ကောင်းသနည်း။ မည်မျှနုလုံးကြေကွဲဖွယ်၊ အင်အားဆုတ်ယုတ်ဖွယ်ဖြစ်ပါသ

နည်း။ တပည့်တော်များက ယေရှုကိုဘုရားသခင်က တန်ခိုးတော်ပေးထားပြီး အစွရေးလ်တို့ကိုလွတ်မြောက်ခွင့်ပေးမည်ဟုထင်ခဲ့ကြသော်လည်း.. နောက်တစ်ပတ်သောကြာနေ့ ရောက်သောအခါ ထိုယေရှုသည် ကားတိုင်ပေါ်တွင် သွေးအလိမ်းလိမ်းဖြင့်သေလုဆဲဆဲဖြစ်နေပါတော့သည်။

ဤဇာတ်လမ်းယခုကဲ့သို့ အဆုံးသတ်မသွားသည်ကိုတော့ ကျွန်တော်တို့အားလုံးသိနေပါသည်။ သို့သော် ယခုလို သန့်ရှင်းသောရက်သတ္တပတ်အတွင်း ယေရှုနှင့်တပည့်တော်များ မည်သို့ဖြစ်ပျက်ခဲ့သည်ကိုတော့ ကျွန်ုပ်တို့ပြန်လည်ဆင်ခြင်ရန်လိုသည်။ ထိုအတူယခုရင်ဆိုင်နေရသည့် မျှော်လင့်ချက်မဲ့အခြေအနေ၊ မဲမှောင်သောသန်းခေါင်ချိန်များကိုလည်း ပြန်လည်ဆင်ခြင်ရန်လိုသည်။

မြန်မာပြည်တွင်ကြုံတွေ့နေရသည့် ဒုက္ခများက သင်တို့၏ ယုံကြည်ခြင်းကိုစမ်းသပ်နေခြင်းဖြစ်သည်။ ကျွန်ုပ်အတွက်လည်း ဖြစ်သည်။ ခံစားနေရသော ပူဆွေးမှု၊ စိတ်ပျက်မှု၊ အားငယ်မှုတို့ကို ကျွန်ုပ်တို့ မည်သို့ ကိုင်တွယ်မည်နည်း။ ဖြစ်ပျက်နေသော မကောင်းမှုကို မည်သို့တုံ့ပြန်ကြမည်နည်း။ မကောင်းမှုကို မကောင်းမှု ဖြင့်တုံ့ပြန်လျက်၊ ဒေါသ၊ နာကျည်းမှုဖြင့်တုံ့ပြန်ပြီး ထိုမကောင်းမှုအတိုင်းကျွန်ုပ်တို့ အဖြစ်ခံမည်လား။ မိမိယုံကြည်ခြင်းကို စွန့်လျက် အပြစ်တရားဖြင့်တုံ့ပြန်မှုကို ရှာဖွေမည်လော။ သို့မဟုတ် ယေရှုထံမျှော်ကြည့် လျက် သူနည်းလမ်းအတိုင်း တုံ့ပြန်မည်လော။

ယေရှုက "ငါ့တပည့်ဖြစ်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိကားတိုင်ထမ်းကာ သူ့နောက်လိုက်ရမည်" ဟုပြောခဲ့သည်။ (မသဲ ၈:၃၄) ယခုဖြစ်ပျက်နေသည့်အပေါ်မည်သို့တုံ့ပြန်သင့်ကြောင်း ခရစ်ယာန်များ သဘောထားကွဲပြားနိုင်သော်လည်း၊ ယုံကြည်သူများအနေဖြင့် ခရစ်တော်လျှောက်လှမ်းခဲ့သည့် ကားတိုင်းလမ်းကို ဦးစားပေးသင့်သည်ဟု ကျွန်ုပ်ယူဆသည်။ ခရစ်တော်ကဲ့သို့ အသေခံရမည်ဟု ကျွန်ုပ်မပြောလိုပါ... သေဆုံးမှုများက သိပ်များလွန်းနေပြီဖြစ်သည်။ ကျွန်ုပ်ပြောလိုသည်မှာ ဘုရားသခင်ကို ဂုဏ်ပြုစေသော အပြုအမူ၊ အပြောအဆို၊ အတွေးအခေါ်များဖြင့် "မိမိကိုယ်ကိုအသေခံခြင်း" ဖြစ်သည်။ ခရစ်ယာန်တွေ့ခေါ်ပညာရှင် Dallas Willard က "ခရစ်တော်ကားစင်တက်ခြင်းမှာ ကျွန်ုပ်တို့ ကားစင်မတက်ဖို့ရန်မဟုတ်.. သူနဲ့အတူ ကားစင်တက်ဖို့ရန် သူကားစင်တက်ခဲ့ခြင်းဖြစ်သည်။ ကျွန်ုပ်တို့ အသက်မဆုံးရှုံးရန် သူအသေခံခြင်းမဟုတ်ဘဲ... သူနှင့်အတူတူ အသေခံဖို့ရန် ယေရှုအသက်ပေးခဲ့ခြင်း ဖြစ်သည်။" ဂလာတီ ၂:၂၀ တွင်- "ငါသည်ခရစ်တော်နှင့်အတူ လက်ဝါးကပ် တိုင်မှာ အသေခံပြီ။ သို့သော်လည်း အသက်ရှင်သေး၏။ ထိုသို့ဆိုသော် ငါသည် ကိုယ်တိုင်မရှင်၊ ခရစ်တော်သည် ငါ၌ရှင်တော်မူ၏။ ကိုယ်ခန္ဓာ၌ ယခုငါရှင်သော အသက်သည် ဘုရားသခင်၏ သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏။ သားတော်သည် ငါ့ကိုချစ်၍ ငါ့အဘို့ကိုယ်ကို ကိုယ်စွန့်တော်မူ၏" ဟေဗြဲကျမ်းရေးသားသူက "ထို့ကြောင့် ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ကို ဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသော ဝန်တို့ကို၎င်း၊ နှောင့်ယှက်တတ်သော ဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတိုင်သို့ရောက်ခြင်းငှါ အားမလျှော့ဘဲ ပြေးကြကုန်အံ့။ ယုံကြည်ခြင်းကို အစအဦးစီရင်၍ စုံလင်စေတော်မူသော သခင်ယေရှုကိုစေ့စေ့ထောက်ရှုကြကုန်အံ့။ ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်သောအရာကို မမှတ်ဘဲ လက်ဝါးကပ်တိုင်၌ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော်လကျော်ဘက်၌ထိုင်နေတော်မူ၏။ အပြစ်ရှိသော သူတို့လက်တွင် ထိုမျှလောက်ကြီးစွာသော ဆီးတာနှောင့်ယှက်ခြင်းကို ခံတော်မူသောသခင်ကို ထောက်ရှုဆင်ခြင်သောအားဖြင့်၊ အားလျော့စိတ်ပျက်ခြင်းနှင့် ကင်းလွတ်အံ့သောငှါ ကြိုးစားကြလော့။"

(ဂလာတီ ၁:၂၁-၃)

ဆိုးရွားလွန်းသောထိန်းလန့်စရာအခြေအနေ၌ သင်တို့ရှိနေသည်ကို ကျွန်ုပ်သိပါသည်။ မိုင်ထောင်ချီဝေးကာ လုံခြုံသောနေရာမှနေပြီး မည်သို့မည်ပုံ လုပ်ပါဟု သင်တို့ကိုကျွန်ုပ်ပြောဆိုခွင့်မရှိပေ။ ကျွန်ုပ်သာ သင်တို့ နေရာတွင် ရှိနေပါက မည်သို့လုပ်ရမည်ကို မသိဖြစ်နေမှာ အမှန်ပင်။ သို့သော်ကျွန်ုပ်ကိုယ်တိုင် ဒုက္ခဝေဒနာ ခံစားရချိန်၌ သင်ယူမိခဲ့သောအရာကိုပြောပြချင်ပါသည်။ ဘုရားကိုသာ ကျွန်ုပ်ဆက်လက်၍ ယုံကြည်နေခဲ့ သည်။ သခင်ယေရှုထံ ဆက်လက်မျှော်ကိုးနေခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်ဦးဆောင်ခြင်း၊ လမ်းပြခြင်း ကို ခက်ခဲမှုနေ့ရက်များထဲမှ တစ်လှမ်းခြင်းခံယူတတ်ရန် ဆုတောင်းနေခဲ့သည်။ ယခုလိုသန့်ရှင်းသော ရက်သတ္တပတ်အတွင်းတွင် သင်တို့အတွက် ဤကဲ့သို့ပင်

ကျွန်ုပ်ဆုတောင်းပေးလိုပါသည်။ လာမည့်ရက်သတ္တပတ်များတွင်လည်း ထိုသို့ဖြတ်ကျော်လျှောက်လှမ်းရန်
ကျွန်ုပ်ဆုတောင်းပေးနေသည်။

ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့်...

Dr. Tim @ ဦးထင်ကျော်

ဘာသာပြန်သူ- saw newton